

ENGLISH	TRANSLITERATION (TARGET LANGUAGE)
This road block (RB) is to limit access to this road.	dee tar see ta deh lan go a thon pyoo pho kant thah tar ba (ဒီတားဆီးထားတဲ့လမ်း ကို အသုံးပြုဖို့ ကန့်သတ်ထားပါ)
This road block (RB) is to close access to this road.	dee tar see tar deh lan a thon ma pyoo naayn awn payt tar layt ba (ဒီတားဆီးထားတဲ့လမ်း အသုံးမပြုနိုင်အောင် ပိတ်ထားလိုက်ပါ)
These road blocks (RBs) and control points (CPs) will ensure only authorized use of this main supply route (MSR).	dee tar see tar deh lan neh a thwar a lar htayn thayn yey a hmah go lot kaayn Khwint shee tho myar thaa a dee ka tawk punt yey lan jawn a phyt a thon pyoo ba (ဒီတားဆီးထားတဲ့ လမ်း နဲ့ အသွားအလာ ထိန်းသိမ်းရေး အမှတ် ကို လုပ်ကိုင်ခွင့် ရှိသူများ သာ အဓိက ထောက်ပံ့ရေး လမ်းကြောင်း အဖြစ် အသုံးပြုပါ)
These road blocks (RBs) and control points (CPs) will ensure that convoys move on schedule.	dee tar see tar deh lan neh a thwar a lar htayn thayn yey a hmah dwey go sit tah kar tan myar thaa a see a sin neh a thon pyoo ya layt meh (ဒီတားဆီးထားတဲ့ လမ်း နဲ့ အသွားအလာ ထိန်းသိမ်းရေး အမှတ် တွေကို စစ်တပ်ကားတန်း များသာ အစီအစဉ်နဲ့ အသုံးပြုရလိမ့်မယ်)
The position of road blocks (RBs)/control points (CPs) will change constantly.	a thwar a lar htayn thayn yey a hmah dee tar see tar deh lan dwey go a myeh dan pyawn pey ya meh (အသွားအလာ ထိန်းသိမ်းရေး အမှတ် ဒီတားဆီး ထားတဲ့လမ်း တွေကို အမြဲတန်း ပြောင်းလဲမယ်)
In a single team operation one member will stop and direct traffic.	lot nan sawn ywek tho a thin win ta oo thaa a thwar a laa a twek yah nar naayn, lan hnyoon naayn ba deh (လုပ်ငန်းဆောင်ရွက်သူ အသင်းဝင် တစ်ဦးသာ အသွားအလာ အတွက် ရပ်နားနိုင်, လမ်းညွှန် နိုင်ပါတယ်)
We don't allow anyone to pass without a proper ID.	hman kan deh hmah pon tin ma pa yin naa do beh tho go hma phyah jaw Khwint ma pyoo ba (မှန်ကန်တဲ့ မှတ်ပုံတင် မပါရင် ငါတို့ ဘယ်သူ့ကိုမှ

	ဖြတ်ကျော်ခွင့် မပြုပါ)
What is your cargo?	min yeh kon ga baa dwey leh? (မင်းရဲ့တုန့်က ဘာတွေလဲ?)
Where are your cargo documents?	min kon dwey yeh saa jwek saa tan beh hma leh? (မင်း ကုန်တွေရဲ့ စာရွက်စာတမ်း ဘယ်မှာလဲ?)
Where does your cargo originate from?	min kon dwey yey mo yin beh ga leh? (မင်း ကုန်တွေရဲ့ မူရင်း ဘယ်ကလဲ?)
Where did you pick up your cargo?	min kon dwey go beh ga so Kheh leh? (မင်း ကုန်တွေကို ဘယ်က ယူခဲ့လဲ?)
What is your destination?	min yeh Kha yee oo tee chek ga baa leh? (မင်းရဲ့ ခရီးဦးတည်ချက် ကဘာလဲ?)
We will inspect cargo when instructed to do so.	naa do cha hmah deh a taayn lot pey meh kon dwey go sit sey ya layt meh (ငါတို့ ချမှတ်တဲ့အတိုင်းလုပ်ပေမဲ့ ကုန် တွေကို စစ်ဆေးရလိမ့်မယ်)
We will stop locals from supplying the enemy.	dey tha Khan lo dwey ga yan tho go tawk punt pey ney da go yah ya layt meh (ဒေသခံလူတွေက ရန်သူကို ထောက်ပံ့ပေးနေ တာကို ရပ်ရလိမ့်မယ်)
We are here to stop black market operations.	hmawn Kho ma lot naayn awn naa do dee hma yawk ney pyee (မှောင်ခိုမလုပ်နိုင်အောင် ငါတို့ ဒီမှာ ရောက်နေပြီ)
We will establish an area for searching vehicles.	maw taw yin myar go shaa phwey meh ay ree yaa go a chey saayt cha hmah ya layt meh (မော်တော်ယာဉ်များကို ရှာဖွေမဲ့ ဧရိယာ ကိုအခြေစိုက် ချမှတ်ရလိမ့်မယ်)
We have vehicles ready to pursue those avoiding the road blocks (RBs).	dee tar see tar deh lan go shawn ja pho see yon thayn thwin ya meh (ဒီတားဆီးထားတဲ့ လမ်း ကိုရှောင်ကြဖို့ စည်းရုံး သိမ်းသွင်းရမယ်)
We must prepare defensive positions.	Kho kan pho a twek naa do pyin sin ya meh (ခုခံဖို့ အတွက် ငါတို့ ပြင်ဆင်ရမယ်)

We will block roadway shoulders and ditches around road blocks (RBs).

lan bey neh yey myawn myar go payt so ya layt meh

(လမ်းဘေး နဲ့ ရေမြောင်းများ ကို ပိတ်ဆို့ရလိမ့်မယ်)

Show me your vehicle's ID papers.

min yeh kar hmah pon tin saa ywek myar pya ba

(မင်းရဲ့ ကားမှတ်ပုံတင် စာရွက်များပြပါ)

Show me your papers for the cargo.

min kon gree yeh saa jwek saa tan myar pya ba

(မင်း ကုန်တွဲရဲ့ စာရွက်စာတမ်းများ ပြပါ)